

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များအစည်းအဝေး



EAAFP MOP10/D2: EAAF ပြည်သူ့လူထုနှင့်ဆက်သွယ်ခြင်း၊ အသိပညာပေးခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်စေခြင်း၊ သိမြင်နိုးကြားစေခြင်း (CEPA) လုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၄)

ရည်ရွယ်ချက်။ လူများနှင့် ဇီဝမျိုးစုံမျိုးကွဲများအတွက် အကျိုးကျေးဇူးများ ရရှိစေရန် အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာလမ်းကြောင်း(EAAF) ရှိ ပြောင်းရွှေ့ကျက်စားသည့်ရေပျော်ငှက်များနှင့် ၎င်းတို့၏ နေရင်းဒေသများကို အသိအမှတ်ပြုထိန်းသိမ်းကာကွယ်ရန် ဖြစ်သည်။

CEPA ရည်မှန်းချက်။ ပြောင်းရွှေ့ကျက်စားသည့်ရေပျော်ငှက်များ ထိန်းသိမ်းခြင်းနှင့် ၎င်းတို့၏ နေရင်းဒေသများကို ကြီးကြပ်အုပ်ချုပ်ခြင်းဆိုင်ရာ အခြေခံ သဘောတရားများအား EAAF ရှိ ပြည်သူ့လူထုများ နားလည်သိရှိလာစေရန်ဖြစ်သည်။

လိုလားဖွယ် အခြေအနေ။ ပြောင်းရွှေ့ကျက်စားသည့်ရေပျော်ငှက်များနှင့် ၎င်းတို့မှီခိုသည့် နေရင်းဒေသများ၏ တန်ဖိုးကို EAAF ရှိ ပြည်သူများမှ သိရှိနားလည်ပြီး ထိန်းသိမ်းရေးတွင် ပါဝင်ဆောင်ရွက်စေရန် ဖြစ်သည်။

ဤ CEPA လုပ်ငန်းစီမံချက်သည် အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများ၊ အပြည်ပြည်ဆိုင်ရာအစိုးရများအဖွဲ့အစည်းများ (IGOs)၊ နိုင်ငံတကာနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)၊ နယ်မြေတာဝန်ခံများနှင့် ဒေသခံအစုအဖွဲ့များ ပါဝင်သည့် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု (EAAFP) အား အကောင်အထည်ဖော်ဆောင်ရွက်သူများအတွက် ရည်ရွယ်၍ ပြုစုထားခြင်းဖြစ်ပါသည်။ CEPA တွင် ငှက်ပျံသန်းရာ လမ်းကြောင်းနှင့်ပတ်သက်၍ သိမြင်နိုးကြားမှု မြှင့်တင်နိုင်မည့် ဆက်သွယ်ရေးနှင့် အသိပညာပေးပစ္စည်းကိရိယာများ အသုံးပြုမှုနှင့် ငှက်ပျံသန်းရာလမ်းကြောင်း၏ အရေးပါပုံတို့ကို ဖော်ပြပါရှိပြီး ဒေသန္တရ၊ နိုင်ငံနှင့် နိုင်ငံတကာရှိ ပြည်သူများမှ ပြောင်းရွှေ့ ကျက်စားသည့်ရေပျော်ငှက်များနှင့် ၎င်းတို့၏ နေရင်းဒေသများ ထိန်းသိမ်းစောင့်ရှောက်ရေးတွင် ပူးပေါင်းပါဝင်ကူညီလာစေရန် တိုက်တွန်းအားပေးထားပါသည်။ ဤလုပ်ငန်းစီမံချက်အား ရေးဆွဲရာတွင် ယခင် CEPA နည်းဗျူဟာ (၂၀၁၂) အား အကောင်အထည် ဖော်ခြင်း၊ EAAFP ပူးပေါင်းဆောင်ရွက်မှုတစ်ဆင့် ရရှိလာသည့် အထောက်အကူပြုပစ္စည်းများ၊ CEPA ကျွမ်းကျင်မှုများနှင့် ရမ်ဆာကွန်ဗင်းရှင်း၊ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း (CBD) နှင့် ပြောင်းရွှေ့ကျက်စားသည့် မျိုးစိတ်များဆိုင်ရာကွန်ဗင်းရှင်း (CMS) တို့တွင် ဆောင်ရွက်လျက်ရှိသော CEPA လုပ်ငန်းများအပေါ် အခြေခံထားပါသည်။

ဤလုပ်ငန်းစီမံချက်သည် EAAFP အကောင်အထည်ဖော်ဆောင်ရွက်သူများအားလုံးအတွက် စီမံချက်အား အကောင်အထည်ဖော်ရာတွင် ၎င်းတို့၏ လွှမ်းမိုးနိုင်မှုနှင့် တတ်ကျွမ်းမှုစွမ်းရည်များအားထိရောက်စွာ အသုံးပြုရန် အခွင့်အလမ်းများကို ဖော်ထုတ်ပေးပါသည်။ CEPA လုပ်ငန်းအဖွဲ့မှ EAAFP အကောင်အထည်ဖော်



၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒဿမအကြံမြောက် မိတ်ဖက်အဖွဲ့များအစည်းအဝေး

ဆောင်ရွက်သူအားလုံးကို အောက်ပါဇယားကွက်တွင် ဖော်ပြထားသည့် CEPA လုပ်ငန်းများအနက် ၎င်းတို့နှင့်သက်ဆိုင်သည့် ဆောင်ရွက်ရန်ရှိသည်များအား အရောင်အလိုက် ရှာဖွေကြည့်ရှု၍ ဆောင်ရွက်သွားရန် တိုက်တွန်းအပ်ပါသည်။

လုပ်ငန်းစီမံချက်ပါ လုပ်ငန်းများအား အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်သူများအား အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပေးထားသည့် အောက်ဖော်ပြပါအရောင်သတ်မှတ်ချက်များကို အသုံးပြုပါ -

- အတွင်းရေးမှူးရုံး အစိုးရဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ် (Gov FP) အပြည်ပြည်ဆိုင်ရာအစိုးရများအဖွဲ့အစည်း (IGO) အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သောအဖွဲ့အစည်း NGO (INGO) နယ်မြေတာဝန်ခံ (SM) & ပညာပေးပြခန်းတာဝန်ခံ (VCM)
- CEPA လုပ်ငန်းအဖွဲ့ လုပ်ငန်းအဖွဲ့ (Working Group) နှင့် လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ (Task Force) အခြားအရာများ-မိတ်ဖက်ကုမ္ပဏီ ၊ မီဒီယာ နိုင်ငံတကာရေဝပ်ဒေသများ ချိတ်ဆက်မှု အဖွဲ့အစည်း (WLI)

ရည်မှန်းချက်၊ လုပ်ငန်းများနှင့် အောင်မြင်မှုဆိုင်ရာ ညွှန်းကိန်းများ

ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
၁။ တာဝန်ရှိပုဂ္ဂိုလ် (Focal Point - FP) (FP များဖြစ်သည့် - အစိုးရ၊ IGO များ၊ INGO များနှင့် ကော်ပိုရေးရှင်း	FP များသည် EAAFP နှင့် ငှက်ပျံသန်းရာလမ်းကြောင်းနယ်မြေများတွင် ယက် (FSN) တို့ကို ပူးပေါင်းဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိနားလည်ပြီး EAAFP နှင့် ၎င်း၏ ရည်မှန်းချက်များ	<ul style="list-style-type: none"> • အတွင်းရေးမှူးရုံးသည် FP ၏ အခန်းကဏ္ဍအား မိတ်ဆက်အသိပေးရန်နှင့် ၎င်းတို့ နိုင်ငံရှိ မိတ်ဖက်အဖွဲ့စည်းများနှင့် လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကို အသိပေးရန်အတွက် FP အသစ်များသို့ ကြိုဆိုနှုတ်ခွန်းဆက်စာများ ပေးပို့ရမည်။ 	တက်ကြွစွာပူးပေါင်းပါဝင်သော FP များ ရာခိုင်နှုန်း



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
ကဏ္ဍများအားလုံး ပါဝင်သည်)	(ပြောင်းရွှေ့ကျက်စားသည့်ရေပျော်ငှက်များ နှင့် ၎င်းတို့၏ နေရင်းဒေသများအား ထိန်းသိမ်းရန်) ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ၎င်းတို့၏ သက်ဆိုင်ရာကဏ္ဍများ၌ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။	<ul style="list-style-type: none"> • အတွင်းရေးမှူးရုံး သည် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် FP များ အတွက် သတင်းအချက်အလက်များ၊ အထောက်အကူပြုပစ္စည်းများနှင့် သင်တန်းပေးခြင်းများ ပံ့ပိုးရမည်။ • အတွင်းရေးမှူးရုံးသည် အဖွဲ့ဝင်နိုင်ငံများ အတွင်းရှိ FP များအားလုံးကို EAAFP ဆိုင်ရာ အခမ်းအနားများ မျှဝေနိုင်ရန်နှင့် သိမြင်နိုးကြားမှုမြှင့်တင်ခြင်းဆိုင်ရာ အခမ်းအနားများ ပြုလုပ်နိုင်ရေး အားပေး ရန်အတွက် ငှက်ယုံသန်း လမ်းကြောင်း ကွန်ယက်နယ်မြေများ (FNSs) များ အပါအဝင် EAAFP နှင့် ဆက်စပ်နေ သော အခမ်းအနားများ၏ အချိန်ဇယား ပြက္ခဒိန်တစ်ခုအား ဖန်တီးရမည်။ • FP များသည် ၎င်းတို့နိုင်ငံ/ ကွန်ယက် အတွက် ထိရောက်သော သတင်းအချက် အလက် မျှဝေသည့်စနစ်ကို တည်ဆောက် 	ပြည်တွင်းသတင်းစာ၊ အချက် အလက် များ ဆက်သွယ်ပေးပို့သည့်ပုဂ္ဂိုလ်များ စာရင်း၊ လက်ကမ်းစာစောင် စသည် တို့အား ပြုစုထားရန် ဖြစ်ပါသည်။



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
		<p>ရမည်။</p> <ul style="list-style-type: none"> FP များအား ပျံသန်းရာလမ်း ကြောင်းရှိ နိုင်ငံအသီးသီးအတွက် CEPA ဆိုင်ရာ ဆက်သွယ်ရမည့်ပုဂ္ဂိုလ် သတ်မှတ် ရမည်။ 	
<p>၂။ အစိုးရ (က) အဖွဲ့ဝင်နိုင်ငံ၏ အစိုးရ (Gov) FP</p>	<p>Gov FP များသည် အောက်ပါတို့အား ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ အဆင့် CEPA လုပ်ငန်းများတွင် ညှိနှိုင်း ဆောင်ရွက်သည့်ကဏ္ဍမှ ပါဝင်သည်-</p> <ul style="list-style-type: none"> သိမြင်နိုးကြားမှုမြှင့်တင်ရန်နှင့် သက်ဆိုင်ရာ ဌာနများနှင့် ပြောင်းရွှေ့ ကျက်စားသည့် ရေပျော်ငှက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှု ရရှိရန် နိုင်ငံအဆင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်ခြင်း ချစ်ကြည်ရေးညီအစ်မနယ်မြေဆိုင်ရာ သဘောတူညီချက်များ ရရှိနိုင်ရေး အားပေးခြင်းနှင့် အကူအညီပေးခြင်း 	<ul style="list-style-type: none"> အတွင်းရေးမှူးရုံးသည် နိုင်ငံအဆင့် ပူးပေါင်း ဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်စေရန် Gov FP များအား တိုက်တွန်းရမည်။ Gov FP များသည် နိုင်ငံအဆင့် ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ရန်နှင့် ပြောင်းရွှေ့ကျက်စားသည့် ရေပျော်ငှက်များ နှင့် ၎င်းတို့၏ နေရင်းဒေသများအား အုပ်ချုပ်ရာတွင် ပြောင်းရွှေ့ကျက်စားသည့် ရေပျော်ငှက်များဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပါဝင်စေ၍ ၎င်းတို့၏ အသိပညာများအား မျှဝေရန် အားပေးရမည်။ Gov FP များသည် ညီအစ်မချစ်ကြည်ရေး နယ်မြေများဆိုင်ရာ သဘောတူညီချက် 	<p>ထိရောက်မှုရှိ၍ တက်ကြွလှုပ်ရှားသော နိုင်ငံအဆင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အရေအတွက်</p> <p>ညီအစ်မချစ်ကြည်ရေးနယ်မြေများဆိုင်ရာ သဘောတူညီချက်များ အရေအတွက်</p> <p>EAAFP ဝက်ဘ်ဆိုက်၌ နိုင်ငံတကာ</p>



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
	<ul style="list-style-type: none"> EAAFP ဝက်ဘ်ဆိုက်တွင် အဖွဲ့ဝင်နိုင်ငံ များ၏ နိုင်ငံအချက်အလက်ဆိုင်ရာ စာမျက်နှာများ (အင်္ဂလိပ်ဘာသာဖြင့်) နှင့် ၎င်းတို့၏ မိခင်ဘာသာစကား (များ) စာမျက်နှာကို လွှင့်တင်ခြင်းနှင့် ထိန်းသိမ်းခြင်း EAAF/ EAAFP အတွက် ပူးပေါင်းဆောင် ရွက်မှုအား အားပေးခြင်းနှင့် အကူ အညီပေးခြင်း ကမ္ဘာ့ဆောင်းခိုငှက်များနေ့ (WMBD) နှင့် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (WWD) အပါ အဝင် နှစ်စဉ်ဆောင်ရွက်သည့် CEPA လုပ်ငန်းများကို ငှက်ပျံသန်းရာ လမ်းကြောင်း တစ်လျှောက်တွင် ဦးစားပေး ဆောင်ရွက်ခြင်း 	<p>အသစ်များကို ပေါ်ထွက်လာစေရေး အားပေးမှုအဖြစ် ရန်ပုံငွေမတည်ပေး ရမည်။</p> <ul style="list-style-type: none"> အတွင်းရေးမှူးရုံးသည် Gov FP များအား EAAFP ဝက်ဘ်ဆိုက်တွင် အဖွဲ့ဝင်နိုင်ငံများ၏ မိခင်ဘာသာစကား ဖြင့် ရေးသားထားစာမျက်နှာများ ဖော်ပြ ရန် သို့မဟုတ် ထိုသို့ပြုလုပ်နိုင်ရေတစ်စုံ တစ်ယောက်အား ခန့်ထားရန် တိုက်တွန်း ရမည်။ Gov FP များသည် နိုင်ငံ ဆိုင်ရာ အချက် အလက်နှင့် ဘာသာစကားစာမျက်နှာ များကို ဝက်ဘ်ဆိုက်တွင် ဖော်ပြရန်နှင့် ယင်းတို့အား ထိန်းသိမ်းရန် အဓိက ဆက် သွယ်ရမည့်ပုဂ္ဂိုလ်၏ အတွင်းရေးမှူးရုံးထံ အကြောင်းကြားရမည်။ အတွင်းရေးမှူးရုံးသည် WMBD နှင့် WWD ဆိုင်ရာ အဓိက အကြောင်းအရာ များနှင့် အထောက်အကူပြုပစ္စည်းဆိုင်ရာ သတင်း 	<p>ဘာသာစကား စာမျက်နှာအား ရုံးသုံး မိခင်ဘာသာ စကား(များ) ဖြင့် ဖော်ပြထားသည့် နိုင်ငံအရေအတွက်</p> <p>မှတ်တမ်းတင်ထားသော WMBD နှင့် WWD အစီရင်ခံစာများ အရေအတွက်</p>



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
		<p>အချက်အလက်များအား အဖွဲ့ဝင်နိုင်ငံများ ထံသို့ အချိန်နှင့်တပြေးညီ ဖြန့်ဝေရမည်။</p> <ul style="list-style-type: none"> • အတွင်းရေးမှူးရုံးသည် WMBD နှင့် WWD တို့အတွက် အဖွဲ့ဝင်နိုင်ငံများ ၏ လုပ်ငန်းဆောင်ရွက်ချက်များကို မှတ်တမ်းတင်ခြင်းအား အသိအမှတ်ပြုမှု မြှင့်တက်စေသည့် အခွင့်အလမ်းအဖြစ် မှတ်ယူ ကာ ပူးပေါင်းဆောင်ရွက်ရမည်။ 	
(ခ) မိတ်ဖက်နိုင်ငံများ၏ နိုင်ငံအဆင့် အစိုးရအရာရှိများ (FP အပြင် အခြားတာဝန်ရှိ သူများ)	<p>အစိုးရအရာရှိများ (အခြားဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာအရာရှိများအပါအဝင်) သည် ၎င်းတို့၏ နိုင်ငံသည် EAAF အဖွဲ့ဝင် နိုင်ငံဖြစ်ကြောင်း၊ FNS များရှိကြောင်းကို နားလည်သိရှိကြပြီး EAAFP ၏ တိုးမြှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတွင် တက်ကြွစွာ ပါဝင်ကူညီကြသည်။</p>	<ul style="list-style-type: none"> • Gov FP များသည် အစိုးရဌာနဆိုင်ရာများ အတွင်း ငှက်ပျံသန်းရာလမ်းကြောင်းနှင့် FNS ဆိုင်ရာ CEPA လုပ်ငန်းများ ဆောင်ရွက်ရမည်။ • Gov FP များသည် EAAFP နှင့် ယင်း၏ ရည်မှန်းချက်များအား အများပြည်သူ ပိုမို သိရှိနိုင်ရေး EAAFP အကြောင်း သိကောင်း စရာစာစောင်များနှင့် FSN/FNS လက်ကမ်း စာစောင်များကို ၎င်းတို့၏ မိခင်ဘာ သာစကား (များ) ဖြင့် 	<p>အစိုးရဌာနများနှင့်အတူ ဆက်သွယ် ဆောင်ရွက်မည့် CEPA လုပ်ငန်းများ အရေအတွက်</p> <p>EAAFP ဝက်ဘ်ဆိုက်နှင့် FP ဝက်ဘ် ဆိုက်များတွင် ဖတ်ရှုနိုင်သော မိခင် ဘာသာစကားများဖြင့် ပြုစုထားသည့် EAAFP မဂ္ဂဇင်းစာစောင်များနှင့် လက်ကမ်းစာစောင်များအရေအတွက်</p>



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
		<p>ထုတ်ဝေရမည်။</p> <ul style="list-style-type: none"> Gov FP များသည် သတင်း၊ စာစောင် ထုတ်ဝေမှုများနှင့် ပတ်သက်၍ စာဖတ်သူ ပရိသတ်များ တိုးပွားရန် ဆက်စပ် ပတ်သက်သူများ၊ အကောင်အထည်ဖော်သူ များကို ဖော်ထုတ်ပေးရမည်ဖြစ်ပြီး လိုအပ်သောအဆက်အသွယ်များကို ချိတ်ဆက်ပံ့ပိုးရမည်။ 	
<p>(ဂ) မိတ်ဖက်နိုင်ငံ ၏ ဒေသန္တရ အဆင့် အစိုးရအရာရှိများ (နယ်မြေအုပ်ချုပ်ရေးမှူးများအတွက် အောက်ပါရည်မှန်းချက် ၆ ကို ကြည့်ပါ)</p>	<p>FNS အတွက် တာဝန်ယူဆောင်ရွက်လျက် ရှိသော ဒေသန္တရအဆင့်အစိုးရ အရာရှိများသည် EAAFP အကြောင်း၊ ကမ္ဘာပေါ်ရှိ FSN များနှင့် ၎င်းတို့ စီမံအုပ်ချုပ်မှုအောက်တွင် ရှိသော FNS များအကြောင်းအား သိရှိနားလည်ကြပြီး ထိန်းသိမ်းရေးတွင် တက်ကြွစွာ ပိုမို ပါဝင်ဆောင်ရွက်ကြသည်။</p>	<ul style="list-style-type: none"> Gov FP များသည် သက်ဆိုင်ရာ ဒေသန္တရ အဆင့် အစိုးရအရာရှိများအကြား EAAFP ကို ပိုမို အကောင်အထည်ဖော်နိုင်ရေး အားပေးတိုက်တွန်း၍ ၎င်းတို့၏ FNS များ စီမံအုပ်ချုပ်ရေးတွင် ပါဝင်ကူညီရမည်။ Gov FP များသည် နယ်မြေတာဝန်ခံ (Site Manager - SM) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရမည်။ 	<p>FP နှင့် FNS တည်ရှိရာ ဒေသန္တရ အဆင့် အစိုးရအရာရှိများအကြား အပြန်အလှန် ဆက်သွယ်သည့် အကြိမ်အရေအတွက်</p> <p>Gov FP များမှ SM ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသည့် အရေအတွက်</p>



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
	FNS မရှိသော ဒေသန္တရအဆင့် အစိုးရအရာရှိ များ အနေဖြင့် EAAFP နှင့် FSN အကြောင်း နားလည်သိရှိကြသည်။	<ul style="list-style-type: none"> Gov FP များသည် ဒေသန္တရအဆင့်အစိုးရ အရာရှိများအကြား EAAFP ကို သိရှိနား လည်စေရေး တိုးမြှင့်လုပ်ဆောင်ရန်နှင့် စံ သတ်မှတ်ချက်နှင့် ကိုက်ညီသော နယ်မြေ များကို အဆိုပြုတင်သွင်းရန် ထည့်သွင်း စဉ်းစားရမည်။ 	
(ဃ) မိတ်ဖက်မဟုတ်သော နိုင်ငံအစိုးရအရာရှိများ	နိုင်ငံအစိုးရအဖွဲ့၏ သက်ဆိုင်ရာဌာနမှ ဝန်ထမ်းများသည် EAAFP အကြောင်း သိရှိပြီး ပူးပေါင်း ပါဝင်ခြင်း၏ အကျိုးကျေးဇူး များနှင့် EAAF အတွင်း ၎င်းတို့တည်ရှိနေ ကြောင်း နားလည် သိရှိကြသည်။	<ul style="list-style-type: none"> အတွင်းရေးမှူးရုံးနှင့် အဖွဲ့ဝင်နိုင်ငံများ သည် EAAFP ဆိုင်ရာ သတင်းအချက် အလက်များကို ဖြန့်ဝေပေးရမည်။ 	<p>အတွင်းရေးမှူးရုံးနှင့် အဖွဲ့ဝင်သစ် အဖြစ် ပါဝင်ရန် အလားအလာ ကောင်းမွန်သောနိုင်ငံများအကြား တစ်နှစ်အတွင်း ဆက်သွယ်သည့် အကြိမ်အရေအတွက်</p> <p>အသစ်ဝင်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများ အရေအတွက်</p>
၃။ အပြည်ပြည်ဆိုင်ရာအစိုးရ အဖွဲ့အစည်း များ အတွင်းရေးမှူးရုံးနှင့် နိုင်ငံ	IGO အတွင်းရေးမှူးရုံးနှင့် နိုင်ငံ၏ အစိုးရ CEPA အရာရှိ/ FP များသည် EAAFP အကြောင်း၊ ၎င်း၏ အဓိက ရည်ရွယ်ချက်များ	<ul style="list-style-type: none"> အတွင်းရေးမှူးရုံးသည် CEPA အစီ အစဉ်များတွင် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူး ပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန် စေရန် 	<p>အတွင်းရေးမှူးရုံးနှင့် မိတ်ဖက် IGO ၏ CEPA တာဝန်ရှိပုဂ္ဂိုလ်များ အကြား အပြန်အလှန် ဆက်သွယ်မှု</p>



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
<p>အဆင့်များရှိမိတ်ဖက် IGO များ ၏ CEPA တာဝန်ရှိ ပုဂ္ဂိုလ်များ</p>	<p>နှင့် ရည်မှန်းချက်များ၊ ၎င်း၏ အဖွဲ့ဝင် နိုင်ငံများ၊ နိုင်ငံအဆင့် FP များနှင့် ပတ်သက်၍ နားလည်သိရှိကြပြီး EAAFP ၏ CEPA လုပ်ငန်းစီမံချက်ပါ သက်ဆိုင်ရာ လုပ်ငန်းများကို ၎င်းတို့၏ CEPA လုပ်ငန်းစီမံချက်များတွင် ပါဝင်စေရန်နှင့် အပြန်အလှန် အားဖြင့် EAAFP ၏ CEPA တွင် ၎င်းတို့၏ လုပ်ငန်းများပါဝင်စေရေး သေချာစေရန် ပူးပေါင်းဆောင်ရွက်ကြသည်။</p>	<p>CBD၊ CMS နှင့် ရမ်ဆာကွန်ဗင်းရှင်း တို့တွင် တာဝန်ယူဆောင်ရွက်လျက် ရှိသော CEPA တာဝန်ခံ/ အရာရှိများနှင့် ပုံမှန် ဆက်သွယ် ဆောင်ရွက်ရမည်။</p> <ul style="list-style-type: none"> • Gov FP များနှင့် ၎င်းတို့၏ CEPA အရာရှိများ/ ဆက်သွယ်ရမည့်ပုဂ္ဂိုလ်များသည် ပြောင်းရွှေ့ကျက်စားသည့် ရေပျော်ငှက်များ နှင့် ၎င်းတို့၏ ရေဝပ်ဒေသများ ထိန်းသိမ်းရေးနှင့် စပ်လျဉ်းသည့် CBD၊ CMS နှင့် ရမ်ဆာဆိုင်ရာ နိုင်ငံ၏ CEPA တာဝန်ခံများ/ ကိုယ်စားလှယ်များနှင့် ပုံမှန် ဆက်သွယ် ဆောင်ရွက်ရမည်။ • CBD အတွင်းရေးမှူးရုံးသည် ပြောင်းရွှေ့ကျက်စားသည့်ရေပျော်ငှက်များနှင့် ၎င်းတို့၏ နေရင်းဒေသများဆိုင်ရာ ထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲမဟာဗျူဟာနှင့် လုပ်ငန်း စီမံချက် များတွင် ထည့်သွင်းနိုင် ရေး အားပေးရမည်။ 	<p>အရေအတွက်</p> <p>ပြောင်းရွှေ့ကျက်စားသောရေပျော်ငှက်များအခြေအနေနှင့် ၎င်းတို့၏ နေရင်းဒေသများဆိုင်ရာထိန်းသိမ်းရေး အခြေအနေအား ထိရောက်စွာ အစီရင်ခံတင်ပြထားသည့် EAAFP အဖွဲ့ဝင် နိုင်ငံများ၏ NBSAP အရေအတွက်</p>



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
		<ul style="list-style-type: none"> • အာဆီယံဇီဝမျိုးစုံမျိုးကွဲဟိုဠာန (ACB) သည် ဒေသတွင်း EAAFP ၏ CEPA လုပ်ငန်းများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ များ၏ FP များမှ ပါဝင် ဆောင်ရွက်ရန် ပံ့ပိုးကူညီ ရမည်။ 	
<p>၄။ အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သောအဖွဲ့အစည်း မိတ်ဖက် INGO များ၏ CEPA တာဝန်ရှိပုဂ္ဂိုလ်များ</p>	<p>မိတ်ဖက် INGO များမှ တာဝန်ရှိပုဂ္ဂိုလ်များသည် ၎င်းတို့၏ အဖွဲ့အစည်းမှာ EAAFP မိတ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း သိရှိနားလည်ကြပြီး ၎င်းတို့အဖွဲ့အစည်း၏ အစီအစဉ်များအရသော်လည်းကောင်း၊ အခြား EAAFP မိတ်ဖက်မဟုတ်သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့်လည်းကောင်း EAAFP ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ဆောင်ရွက်သည်။</p>	<ul style="list-style-type: none"> • INGO FP သည် EAAFP နှင့် ၎င်းတို့၏ ရည်မှန်းချက် များကို မြှင့်တင်ဆောင်ရွက်ရန်အတွက် CEPA လုပ်ငန်းများကို အဖွဲ့အစည်းအတွင်း သို့မဟုတ် နိုင်ငံအဆင့် ရုံးများအကြား ဆက်သွယ် ဆောင်ရွက်ရမည်။ • အတွင်းရေးမှူးရုံးသည် သတင်းအချက်အလက်နှင့် အထောက်အကူပြုပစ္စည်းများကို ပံ့ပိုးရမည်။ • INGO FP များသည် သက်ဆိုင်ရာ အစီအစဉ်များနှင့် သတင်းအချက်အလက်များကို အီလက်ထရောနစ်စာစောင်များမှ တဆင့် မျှဝေရမည်။ 	<p>EAAFP ဆိုင်ရာ ရုံးတွင်းလုပ်ဆောင်မှု အရေအတွက်</p> <p>INGO များ၏ သတင်းဆောင်းပါးထုတ်ဝေမှုများတွင် EAAFP နှင့်ပတ်သက်သော ဆောင်းပါးများ ပါဝင်မှု အရေအတွက်</p>



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
		<ul style="list-style-type: none"> • INGO FP များသည် EAAFP နှင့် ပတ်သက်သော အချက်အလက်များကို ငှက်ပျံသန်းရာ လမ်းကြောင်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ကူညီပေးနိုင်မည့် EAAFP ၏ မိတ်ဖက် မဟုတ်သော ပြည်တွင်း/ ပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများထံ ဖြန့်ဝေ ရမည်။ 	
<p>၅။ ကော်ပိုရေးရှင်းကဏ္ဍ (က) မိတ်ဖက်ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ (FP) နှင့် အခြားကုမ္ပဏီအရာရှိများ</p>	<p>ကုမ္ပဏီ၏ FP (CEAP ဆိုင်ရာ တာဝန်ခံ) များသည် EAAFP အကြောင်းနှင့်ပတ်သက်၍ သိမြင်နိုးကြားမှု မြှင့်တင်ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာအရာရှိများ ပါဝင်လာစေရေး ဆောင်ရွက်ခြင်းတို့တွင် ဆက်သွယ်ညှိနှိုင်းသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သည်။</p>	<ul style="list-style-type: none"> • အတွင်းရေးမှူးရုံးသည် ကုမ္ပဏီ၏ FP များအား EAAFP အကြောင်း ပိုမိုသိရှိစေရေး တိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းရမည်။ • အတွင်းရေးမှူးရုံးသည် FP များ CEPA အကောင်အထည်ဖော်ရာတွင် အထောက်အကူ ပြုရန် သတင်းအချက်အလက်များ၊ အထောက်အကူပြုပစ္စည်း/ အကြောင်းအရာများနှင့် သင်တန်းပေးခြင်းတို့ကို ဖြည့်ဆည်းပေးရမည်။ 	



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
(ခ) မိတ်ဖက်ကုမ္ပဏီမှ အရာရှိများ	<p>မိတ်ဖက်ကုမ္ပဏီများ၏ အရောင်းမြှင့်တင်ခြင်းဆိုင်ရာပစ္စည်းများတွင် ပြောင်းရွှေ့ ကျက်စားသည့်ရေပျော်ငှက်များနှင့် ပျံသန်းရာ လမ်းကြောင်းဆိုင်ရာ သတင်းအချက်အလက် များကို ထည့်သွင်းထားသည်။</p> <p>မိတ်ဖက်ကုမ္ပဏီသည် ၎င်းတို့ဒေသရှိ FNS တွင် ဆောင်ရွက်သည့် ထိန်းသိမ်းရေးလုပ်ငန်းများတွင် အလုပ်သမားများ ပါဝင်ဆောင်ရွက်နိုင်စေရေး အခွင့်အလမ်းများကို ဖန်တီးပေးသည်။</p>	<ul style="list-style-type: none"> • မိတ်ဖက် FP များသည်အီလက်ထရောနစ် သတင်းစာ/စာစောင်ထုတ်ဝေမှုများနှင့် ပတ်သက်၍ စာဖတ်သူပရိသတ်တိုးစေရန် ဆက်စပ်ပတ်သက်သည့် အကောင်အထည်ဖော်သူများကို ဖော်ထုတ်ပေးရမည်ဖြစ်ပြီး လိုအပ်သော အဆက်အသွယ်များကို ချိတ်ဆက်ပံ့ပိုးရမည်။ • ထိန်းသိမ်းရေး လုပ်ငန်းများတွင် အလုပ်သမားများ ပါဝင်ဆောင်ရွက်နိုင်ရေး နယ်မြေတာဝန်ခံ (SM) များနှင့် မိတ်ဖက်ကုမ္ပဏီများ ပူးပေါင်း၍ အခွင့်အလမ်းများ ဖန်တီးပေးရမည်။ 	FNS ၏ လက်တွေ့လုပ်ငန်းများတွင် ကုမ္ပဏီမှ အလုပ် သမားများ ပါဝင်ကူညီနိုင်သည့် အခွင့် အလမ်းများ အရေအတွက်
(ဂ) EAAF အတွင်းရှိ မိတ်ဖက်မဟုတ်သော ကုမ္ပဏီများ	မိတ်ဖက်မဟုတ်သောကုမ္ပဏီများသည် EAAFP အကြောင်း သိရှိကြသည်။	<ul style="list-style-type: none"> • အတွင်းရေးမှူးရုံး/INGO များ/ SM များသည် ရွေးချယ်ထားသော ကော်ပိုရေးရှင်းကဏ္ဍ သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းများ (ဥပမာ- Keidanren - ဂျပန် စီးပွားရေးလုပ်ငန်း အသင်းချုပ်) ထံသို့ ငှက်ပျံသန်းရာ လမ်းကြောင်းနှင့် 	<p>ပူးပေါင်းဆောင်ရွက်ရန် ချဉ်းကပ်လာသည့် မိတ်ဖက်မဟုတ်သောကုမ္ပဏီ အရေအတွက်</p> <p>မိတ်ဖက်မဟုတ်သော အဖွဲ့အစည်းများမှ ပံ့ပိုးကူညီမှု ပမာဏ (ငွေကြေး၊ ပစ္စည်း သို့မဟုတ် လုပ်အား</p>



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
		ပတ်သက်သော အဓိကကျသော သတင်း အချက်အလက်ကို ထောက်ပံ့ပေးပြီး ငှက်ပျံသန်းရာလမ်းကြောင်းတွင် ၎င်းတို့ ပါဝင်ဆောင်ရွက်လာစေရေး တိုက်တွန်းရမည်။	အစရှိသည်)
၆။ ပျံသန်းရာလမ်းကြောင်း ကွန်ယက်နယ်မြေတာဝန်ခံ (SM) (နယ်မြေဆိုင်ရာ တာဝန်ရှိသည့် ဒေသ အဆင့်အစိုးရအရာရှိ တစ်ဦး) နှင့် ပညာပေးပြခန်းတာဝန်ခံ များ (VCM)	ပျံသန်းရာလမ်းကြောင်းနယ်မြေများကွန်ယက်မှ လူသား၊ ရေပျော်ငှက်များနှင့် အခြား တောရိုင်းတိရစ္ဆာန်များသို့ ထောက်ပံ့ပေးသည့် အကျိုးကျေးဇူးများကို ဒေသခံများနှင့် ခရီး သွားဧည့်သည်များက နားလည်သဘော ပေါက်စေရန်အတွက် SM/ VCM တို့တွင် CEPA လုပ်ငန်းအစီအစဉ်များနှင့် အထောက်အကူပြုပစ္စည်းများ ရှိပါသည်။	<ul style="list-style-type: none"> • အတွင်းရေးမှူးရုံးနှင့် အခြားအဖွဲ့ဝင် နိုင်ငံ များသည် SM များ/ VCM များ အတွက် လေ့ကျင့်ပညာပေးခြင်းနှင့် အထောက်အကူပြု အကြောင်းအရာ/ ပစ္စည်းများကို ထောက်ပံ့ပေးရမည်။ • SM များ/ VCM များသည် ၎င်းတို့၏ နယ်မြေများအတွက် EAAFP ၏ CEPA လုပ်ငန်းသုံး ပစ္စည်းကိရိယာ၊ နည်းလမ်း များကို ဒေသနှင့်ကိုက်ညီအောင် မွမ်းမံ ပြင်ဆင်ပြီး ဒေသခံများအတွက် အခမ်းအနားများ/ လူထုလှုပ်ရှားမှုပွဲများကို ကျင်းပပေးရမည်။ 	နယ်မြေဒေသနှင့် ကိုက်ညီအောင် တီထွင်အသုံးပြုလျက်ရှိသော အထောက်အကူပြု ပစ္စည်းများ အရေအတွက်
	FNS နှင့်ပတ်သက်သည့် သတင်းအချက် အ	<ul style="list-style-type: none"> • EAAFP အတွင်း ရေးမှူးချုပ်ရုံးမှတစ်ဆင့် 	



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
	<p>လက်များ၊ လက်ရှိအခြေအနေများ၊ ပြည်သူ့ လူထုနှင့် ဆက်သွယ်ခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများ (ဥပမာ- စာရွက်စာတမ်းများ၊ ခင်းကျင်းပြသရမည့် အကြောင်းအရာများ၊ ကဏ္ဍအသစ်များ၊ အသင့်တော်ဆုံး လုပ်ထုံးလုပ်နည်းများ) ကို ကွန်ယက်အတွင်း ရရှိ ဖြန့်ဝေနိုင်ရန် EAAFP ဝက်ဘ်ဆိုက်နှင့် အီလက်ထရောနစ်သတင်းလွှာများတွင် လွှင့်တင်ဖော်ပြထားပါသည်။</p>	<p>ဖြန့်ချိရန် အတွက် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသည့် ဆောင်းပါးများနှင့် အထောက်အကူပြုပစ္စည်း/ အကြောင်းအရာများကို SM များ/ VCM များမှ ထောက်ပံ့ပေးရမည်။</p> <ul style="list-style-type: none"> • အတွင်းရေးမှူးရုံးသည် ကွန်ယက်မှ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် အရေးကြီးသည့် EAAFP ဆိုင်ရာ အချက်အလက်များကို SM/ VCM များထံ အသိပေး နိုင်ရန်အတွက် ယင်းတို့၏ လိပ်စာများကို စာရင်းပြုစုထားရမည်။ 	
	<p>WMBD နှင့် WWD အပါအဝင် ငှက်ပျံသန်းရာ လမ်းကြောင်းဆိုင်ရာ ထိန်းသိမ်းရေး လုပ်ငန်းများကို FNS များတွင် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ ဆောင်ရွက်လျက် ရှိသည်။</p> <ul style="list-style-type: none"> • 	<ul style="list-style-type: none"> • အတွင်းရေးမှူးရုံးသည် WMBD နှင့် WWD ဆိုင်ရာ သတင်းအချက်အလက်များကို မိတ်ဖက်အဖွဲ့အစည်းများထံ အချိန်နှင့်တပြေးညီ ဖြန့်ဝေပေးရမည်။ • အတွင်းရေးမှူးရုံးသည် WMBD နှင့် WWD တို့နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများကို မှတ်တမ်းတင်ခြင်း 	<p>ကမ္ဘာ့ဆောင်းခိုငှက်များနေ့ (WMBD) နှင့် ကမ္ဘာ့ရေဝပ်ဒေသများနေ့ (WWD) များကဲ့သို့ အထိမ်းအမှတ်အခမ်း အနားပွဲများ ကျင်းပပြုလုပ်သည့် အရေအတွက် များပြားလာမှု</p>

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များအစည်းအဝေး



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
		<p>အား အသိအမှတ်ပြုမှု မြှင့်တက်စေသည့် အခွင့်အလမ်းတစ်ခုအဖြစ် မှတ်ယူကာ ပူးပေါင်းဆောင်ရွက်ရမည်။</p> <ul style="list-style-type: none"> • SM များ/ VCM များသည် WMBD နှင့် WWD စသည့် အထိမ်းအမှတ်နေ့များကို လူထုမှ ပိုမိုသိရှိလာစေရေး ဆောင်ရွက် ရမည်။ • အတွင်းရေးမှူးရုံး/CEPA လုပ်ငန်းအဖွဲ့ သည် ငှက်ပျံသန်းရာလမ်းကြောင်း တစ်ဝိုက် ဦးစားပေး ဆောင်ရွက်နိုင် သည့်လုပ်ငန်းများကို ဖော်ထုတ် ဆောင်ရွက်ရမည်။ 	
	FNS နယ်မြေတာဝန်ခံများအကြား နိုင်ငံတ ကာကွန်ယက်သည်သက်ဝင်လှုပ်ရှားမှု ရှိသည်။	<ul style="list-style-type: none"> • အတွင်းရေးမှူးရုံးသည် SM များ/VCM များ၊ WLI ကွန်ယက်များ နှင့်ပူးပေါင်း၍ ရေဝပ်ဒေသများရှိ ဝန်ထမ်းများအား အပြန်အလှန်လေ့လာရေးခရီး စီစဉ်ပေး ခြင်း၊ ငှက်ပျံသန်းရာလမ်းကြောင်း ဆိုင်ရာ သတင်းစကားများနှင့် အထောက် 	

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျ ငှက်ယုံသန်းရာလမ်းကြောင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များအစည်းအဝေး



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
		အကူပြုပစ္စည်းများစသည်တို့အား ပြုစုခြင်းများ ဆောင်ရွက်ရန် တိုက်တွန်းရမည်။	
	FNS နယ်မြေတာဝန်ခံများအကြားရှိ နိုင်ငံအဆင့်ကွန်ယက်သည် သက်ဝင်လှုပ်ရှားမှုရှိသည်။	<ul style="list-style-type: none"> Gov FP များသည် FNS နယ်မြေတာဝန်ခံများအကြား နိုင်ငံအဆင့်ကွန်ယက် သက်ဝင်ဆောင်ရွက်မှုရှိစေရန် အခွင့်အလမ်းများနှင့် အစီအမံများ ချမှတ်ပေးရမည်။ 	
	နယ်မြေတာဝန်ခံအဖွဲ့အစည်းသည် နိုင်ငံသားများအား ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်စေရန် အခွင့်အလမ်းများ ထောက်ပံ့ပေးသည်။	<ul style="list-style-type: none"> SM များ/VCM များသည် ဆုံးဖြတ်ချက်ချခြင်း နှင့် စောင့်ကြည့်ခြင်းတို့တွင် ဒေသခံအစုအဖွဲ့များ ပါဝင်ဆောင်ရွက်မှုရှိစေရန် INGO များနှင့် ချိတ်ဆက်ဆောင်ရွက်ရမည်။ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် ရေးဆွဲရာ၌ နောက်ခံအကြောင်းအရာ များ၊ တန်ဖိုးများနှင့် သမားရိုးကျ စီမံ အုပ်ချုပ်မှုနည်းလမ်းများနှင့်ပတ်သက်သော မိရိုးဖလာ ဒေသန္တရအသိပညာဗဟုသုတများကို ထည့်သွင်းစဉ်းစားရမည်။ 	

ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
	ညီအစ်မချစ်ကြည်ရေးနယ်မြေအစီအစဉ်ကို တက်ကြွစွာ အကောင်အထည်ဖော်လျက် ရှိပါသည်။	<ul style="list-style-type: none"> • အတွင်းရေးမှူးရုံးသည် WLI ကွန်ယက် နှင့် ပူးပေါင်း၍ FNS နှင့် ရေဝပ်ဒေသ နယ်မြေများအကြား ညီအစ်မချစ်ကြည် ရေး နယ်မြေများ တိုးပွားလာစေရေး တိုက်တွန်းရမည်။ 	<p>တိုးလာသည့် ညီအစ်မချစ်ကြည်ရေးနယ်မြေများ အရေအတွက်</p> <p>ဆောင်ရွက်ပြီးစီးခဲ့သည့် ညီအစ်မချစ်ကြည်ရေးနယ်မြေဆိုင်ရာ လုပ်ငန်းများအရေအတွက်</p>
နယ်မြေဆိုင်ရာ အဖွဲ့အစည်း များ (ပညာပေးပြခန်းများ၊ အစရှိသဖြင့်) FNS မဟုတ်သေးသော နယ်မြေများကို စီမံခန့်ခွဲပေးသော SM/VCM များ	FNS ဖြစ်ရန် အလားအလာရှိသော နယ်မြေများကို စီမံအုပ်ချုပ်သည့် SM များ/VCM များသည် EAAFP အကြောင်း သိရှိကြပါသည်။	<ul style="list-style-type: none"> • အတွင်းရေးမှူးရုံးသည် အီလက် ထရောနစ်စာစောင်ကို များစွာသော စာဖတ်ပရိသတ်များထံ ရောက်ရှိရန် တိုးမြှင့် ဆောင်ရွက်ရမည်။ • Gov FP များ၊ INGO များ၊ WLI နှင့် SM များ/VCM များသည် အီလက်ထရောနစ် သတင်း/စာစောင် ထုတ်ဝေမှုများနှင့် ပတ်သက်၍ ကြည့်ရှုသူပရိသတ် တိုးပွား စေရန် ဆက်စပ်ပတ်သက်သူများကို ဖော်ထုတ်ပေးရမည်ဖြစ်ပြီး လိုအပ်သော အဆက်အသွယ်များကို အတွင်းရေးမှူး 	

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျ ငှက်ယုံသန်းရာလမ်းကြောင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များအစည်းအဝေး



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
<p>၇။ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ</p> <p>(က) စာသင်ကျောင်းများ (မူလတန်းနှင့် အလယ်တန်း)၊ အထူးသဖြင့် FNS အနီးဝန်းကျင်ရှိ ကျောင်းများ</p>	<p>ကျောင်းဆရာ/ဆရာမများသည် ပြောင်းရွှေ့ကျက်စားသည့်ရေပျော်ငှက်များနှင့် EAAF အကြောင်း သိရှိကြသည်။</p> <p>ဒေသအဆင့် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် သင်ထောက်ကူပစ္စည်းများ/အကြောင်းအရာများကို သက်ဆိုင်ရာ FNS တစ်ခုချင်းစီမှ ပြုစုပေးသည်။</p>	<p>ရုံးထံ ပေးပို့ရမည်။</p> <ul style="list-style-type: none"> • SM များ /VCM များသည် ပြောင်း ရွှေ့ကျက်စားသည့် ရေပျော်ငှက်များနှင့် ပတ်သက်၍ ဒေသတွင်းရှိ ကျောင်းဆရာ/ဆရာမများအား သင်တန်းပို့ချ ပေးရမည်။ အနီးဝန်းကျင်တွင် FNS မတွေ့ရှိရသည့် ဒေသများရှိ ဆရာ/ ဆရာမများအတွက် လေ့ကျင့်ရေး သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးရမည်။ ရန်ပုံငွေကို အခြေခံပညာဦးစီးဌာန/ ဝန်ကြီးဌာနမှ ထောက်ပံ့ပေးရမည်။ • SMများ/VCM များသည် ဒေသတွင်းရှိ စာသင်ကျောင်းများနှင့် ပူးပေါင်း ၍ FNS ဆိုင်ရာ အသိပညာပေးရာတွင် အသုံးချနိုင်ရန် သက်ဆိုင်ရာ FNS အချက်အလက်များ၊ အထောက်အကူပြု ပစ္စည်းများကို ပြုလုပ် ထားရှိရမည်။ 	<p>အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည့် အကြိမ်အရေအတွက်</p> <p>FNS သို့ စာသင်ကျောင်းများမှ လာရောက်လည်ပတ်သော အကြိမ်အရေအတွက်</p> <p>FNS ဆိုင်ရာ သိကောင်းစရာ အချက်အလက်၊ အထောက်အကူပြု ပစ္စည်းများ ပြုလုပ်ထားသည့် အရေအတွက်</p>
<p>(ခ) ပညာရပ်ပိုင်းဆိုင်ရာ</p>	<p>စာသင်ကျောင်းများ၏</p>	<ul style="list-style-type: none"> • SMများ/VCM များ၊ INGO များ၊ Gov FP 	



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
<p>အဖွဲ့အစည်းများ (တက္ကသိုလ် များအပါအဝင်) နှင့် ကျွမ်းကျင်ပညာရှင်များ</p>	<p>သင်ရိုးညွှန်းတမ်းများတွင် ပြောင်းရွှေ့ကျက်စားသည့် ရေပျော်ငှက်များနှင့် ၎င်းတို့၏ နေရင်းဒေသများနှင့် ပတ်သက်၍ ထည့်သွင်းရေးဆွဲရန်နှင့် တစ်နှစ်လျှင် အနည်းဆုံး အတန်းတစ်တန်း သင်ကြားပို့ချ သည်။</p>	<p>များသည် ကျောင်းသင်ရိုးညွှန်းတမ်းများ တွင် ပြောင်းရွှေ့ကျက်စားသည့် ရေပျော်ငှက်များ၏ ဖြစ်စဉ်နှင့် ၎င်းတို့၏ နေရင်းဒေသများအား ထိန်းသိမ်းခြင်း ဆိုင်ရာ သဘောတရားများကို ထည့်သွင်း ရေးဆွဲရန် ပညာရေး ဦးစီးဌာန/ ဝန်ကြီးဌာနအား တိုက်တွန်းနှိုးဆော် ရမည်။</p>	
	<p>စာသင်ကျောင်းများသည် ၎င်းတို့၏ အနီးဝန်းကျင်ရှိ FNS ကို နှစ်စဉ် သွားရောက်လည်ပတ်သည်။</p>	<ul style="list-style-type: none"> • SM များ/VCM များသည် ဒေသအဆင့် အစိုးရပညာရေးမှူးရုံးနှင့် ပူးပေါင်း၍ အစီအစဉ်ရေးဆွဲကာ ၎င်းတို့ဒေသရှိ FNS သို့ လေ့လာရေးခရီးသွားရောက်ရန် အတွက် စာသင်ကျောင်းများအား တိုက်တွန်းရမည်။ 	<p>စာသင်ကျောင်းမှ FNS သို့ လေ့လာရေးခရီး သွားရောက် လည်ပတ်သည့် အကြိမ်အရေအတွက်</p>
	<p>FNS အနီးပတ်ဝန်းကျင်ရှိ ပညာရပ်ပိုင်း ဆိုင်ရာ အဖွဲ့အစည်းများသည် EAAFP ကို သိရှိနားလည်ကာ FNS ၌ သင့်တော်သော စောင့်ကြည့်လေ့လာခြင်းနှင့် သုတေသန</p>	<ul style="list-style-type: none"> • အတွင်းရေးမှူးရုံး၊ Gov FP များ၊ SM များ/VCM များသည် ဒေသတွင်းရှိ ပညာရပ်ပိုင်းဆိုင်ရာ အဖွဲ့အစည်းများသို့ အထောက်အကူပြုပစ္စည်းများ (စာစောင်၊ 	<p>ဒေသတွင်းရှိ ပညာရပ်ပိုင်းဆိုင်ရာ တက္ကသိုလ်များမှ မျှဝေသည့် ဆောင်းပါးများ/ သတင်းအချက် အလက်များ အရေအတွက်</p>

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျ ငှက်ယုံသန်းရာလမ်းကြောင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များအစည်းအဝေး



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
	လုပ်ငန်းများကို ဆောင်ရွက်ကြပြီး သင့်တော်သည့် သတင်းအချက်အလက် များနှင့် အရေးကြီးသော အချက်အလက် များကို FNS နှင့် EAAFP တို့ထံ မျှဝေ ပေးသည်။	အီလက်ထရောနစ် သတင်းလွှာ အစရှိသည်) ကိုပေးပို့ပြီး သင်ကြားပို့ချသူ များနှင့်ကျောင်းသားများအား EAAF ရှိ ပြောင်းရွှေ့ကျက်စားသည့်ရေပျော်ငှက်များနှင့် ၎င်းတို့၏ နေရင်းဒေသနှင့်ပတ်သက်သော စောင့်ကြည့်လေ့လာခြင်းနှင့် သုတေသန ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ရန် တိုက်တွန်း၍ ထိုလုပ်ဆောင်မှုသတင်းအချက်အလက်များကို အတွင်းရေးမှူးချုပ်ရုံး၊ အစိုးရဌာနဆိုင်ရာများရှိ ဆက်သွယ်ရမည့်ပုဂ္ဂိုလ်များနှင့် SM/VCM တို့ထံ မျှဝေရမည်။	
	ပြောင်းရွှေ့ကျက်စားသည့်ရေပျော်ငှက်များ ထိန်းသိမ်းခြင်း ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် နိုင်ငံအဆင့် ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ဆောင်ရွက်ကြသည်။	<ul style="list-style-type: none"> Gov FP များသည် ပြောင်းရွှေ့ကျက်စားသည့်ရေပျော်ငှက်များ ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို ဖော်ထုတ်ပြီး ၎င်းတို့၏ အသိပညာနှင့် ကျွမ်းကျင်မှုကို မျှဝေပေးရန် တိုက်တွန်းရမည်။ 	



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
ပြတိုက်များ (သဘာဝ၊ သမိုင်း၊ သိပ္ပံ အစရှိသည်)	လာရောက်လည်ပတ်သူခရီးသွားများအတွက် ပြောင်းရွှေ့ကျက်စားသည့်ရေပျော်ငှက်များနှင့် ပတ်သက်သော အကြောင်းအရာများအား ခင်းကျင်း ပြသခြင်း၊ အသိပညာပေးရေး အစီအစဉ်များနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့တွင် EAAF (နှင့် EAAFP) ၏ သဘောတရားအား ပါဝင်ပြသသည်။	<ul style="list-style-type: none"> • SMများ/VCM များသည် EAAF နှင့် FNS ဆိုင်ရာ ပြပွဲ၊ ပြကွက်များ ခင်းကျင်းနိုင်ရန် ပြတိုက်များနှင့် ချိတ်ဆက်ခြင်းနှင့် အရေးပါသော သတင်းအချက်အလက် များ မျှဝေခြင်းများကို တက်ကြွစွာဆောင်ရွက်ရမည်။ 	ပြတိုက်များတွင် ပြသထားသည့် EAAF နှင့် EAAFP ဆိုင်ရာ ခင်းကျင်းပြသထားမှု အရေအတွက်
၈။ EAAFP ဆိုင်ရာ လုပ်ငန်းအဖွဲ့ (Working Group)/ လုပ်ငန်းဆောင်ရွက်မှု အဖွဲ့ (Task Force)	WG များ/TF များ၏ ပုံမှန်သတင်းအချက်အလက်များနှင့် လက်ရှိအခြေအနေတို့အား ဝက်ဘ်ဆိုဒ်နှင့် အီလက် ထရောနစ် သတင်းလွှာတို့တွင် ဖော်ပြထားပါသည်။	<ul style="list-style-type: none"> • အတွင်းရေးမှူးရုံးနှင့် CEPA WG တို့သည် သတင်းအချက်အလက် တင်သွင်း ရမည့်ပုံစံများ ထောက်ပံ့ပေးပြီး နောက်ဆုံးရ သတင်းအချက်အလက်များ နှင့်ပတ်သက်၍ အဖွဲ့ဥက္ကဋ္ဌများထံ ပုံမှန် တောင်းခံရမည်။ WG/TF တစ်ဖွဲ့ချင်းစီ သည် သက်ဆိုင်ရာ အဓိက မျိုးစိတ်များ ၏ အချက်အလက်မှတ်တမ်းအား ဖန်တီး ရမည်။ • CEPA WG သည် အသုံးဝင်မည့် 	WG နှင့် TF ဆိုင်ရာ အင်တာနက်စာမျက်နှာများတွင် ထည့်သွင်းထားသော သို့မဟုတ် နောက်ဆုံးပြင်ဆင်ခဲ့သည့် အကြောင်း အရာများ/ အထောက်အကူပြု ပစ္စည်းများ အရေအတွက်

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျ ငှက်ယုံသန်းရာလမ်းကြောင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များအစည်းအဝေး



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
		အင်တာနက်ကွန်ယက်ကို အခြေခံသည့် CEPA အထောက်အကူပြု ပစ္စည်း/ အကြောင်းအရာများကို ရွေးချယ်စိစစ်၍ မျှဝေပေးရမည်။	
	ကျွမ်းကျင်သူများအကြားရှိ ကွန်ယက်များ သည် EAAFP အကောင်အထည်ဖော်ရန် အတွက် ထိရောက်စွာ သက်ဝင်ဆောင်ရွက် လျက် ရှိပါသည်။	<ul style="list-style-type: none"> • WG များ နှင့် TF များသည် အဖွဲ့ဝင် နိုင်ငံများ၏ ပူးပေါင်းမှုဖြင့် EAAFP ဆိုင် ရာမှတ်တမ်းနှင့် အကျိုးသက်ရောက် မှု အား မြှင့်တင်ရာတွင် ပူးပေါင်းဆောင် ရွက်နိုင်မည့် အလား အလာကောင်းမွန် သောအခြား WG များ (IUCN ၏ ကျွမ်း ကျင်ပညာရှင်များအဖွဲ့ကဲ့သို့) ကို ဖော် ထုတ်ရမည်။ 	
	WGများနှင့် TFများသည် EAAFP တန်ဖိုးများ ကာကွယ်ရေးအတွက် အဓိကဦးတည်သော အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်လာစေရေး တိကျသော နည်းဗျူဟာများ ချမှတ်နိုင်ရန် CEPA WG နှင့် ချိတ်ဆက်၍ အကြံပေးလုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။	<ul style="list-style-type: none"> • CEPA WG သည် EAAFP တန်ဖိုးများ ကာ ကွယ်ရေးအတွက် ဦးတည်သော အဖွဲ့ အစည်းများမှ အထူးစိုးရိမ်သောကိစ္စရပ် များ ဖြေရှင်းနိုင်ရန် ပူးပေါင်းပါဝင်လာစေ ခြင်းနှင့် အသိပညာပေးခြင်းဆိုင်ရာ နည်း ဗျူဟာများအတွက် ရိုးရှင်းသော လုပ်ငန်း 	TF နှင့် WG တို့မှ အကြံပြုချက် ရလဒ်များအရ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းများ အရေအတွက်



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
		စဉ်အား ပြုစု၍ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုချက်များ ဖိတ်ခေါ်သော WG နှင့် TF များ အားလုံးထံ ဆက်သွယ်ပေးပို့ရမည်။	
၉။ မီဒီယာ EAAF ကွန်ယက်အတွင်းရှိ သတင်းမီဒီယာကဏ္ဍ	သတင်းမီဒီယာများသည် ပြောင်းရွှေ့ကျက်စား သည့်ရေပျော်ငှက်များနှင့် EAAFP ကို နားလည်သိရှိကြပြီး ယင်းတို့၏ သတင်းဆောင်းပါး များကို ရုပ်သံလိုင်းအမျိုးမျိုးမှတစ်ဆင့် လူထုပိုမိုသိရှိလာစေရန် လုပ်ဆောင်ကြသည်။	<ul style="list-style-type: none"> • အတွင်းရေးမှူးရုံး/ Gov FPများ/ CEPA WG သည် မီဒီယာ (လူမှုကွန်ယက်ဆိုင်ရာမီဒီယာအပါအဝင်) အဖွဲ့များနှင့် အခွင့်အလမ်းများ ဖော်ထုတ်၍ လိုအပ်သည့် အချက်အလက်များနှင့် အကူအညီများ ပံ့ပိုးရမည်။ • အတွင်းရေးမှူးရုံး/ CEPA WG သည် အဖွဲ့ဝင်နိုင်ငံများနှင့် အခြား အဖွဲ့အစည်းများအား အသုံးပြုမည့် မီဒီယာများနှင့် အခွင့်အလမ်းများကို ဖော်ထုတ်ရန် တောင်းဆိုခြင်းနှင့် ၎င်းနည်းလမ်းများကို အသုံးပြု၍ EAAFP မှ ပါဝင် ဆောင်ရွက်နိုင်မည့်အရာများအား အကြံပြုခြင်းများ ဆောင်ရွက်ရမည်။ 	FNS ၊ အတွင်းရေးမှူးရုံးတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လူမှုကွန်ယက်ဆိုင်ရာမီဒီယာအပါအဝင် သတင်းမီဒီယာအဖွဲ့အစည်းများမှ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရေအတွက်



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
<p>၁၀။ နိုင်ငံသားများ (အထူးသဖြင့် FNS အနီးဝန်းကျင်တွင် နေထိုင်ကြသူများ)</p>	<p>EAAF ကွန်ယက်အတွင်းရှိ နိုင်ငံသားများသည် 'ငှက်ပျံသန်းရာလမ်းကြောင်း'၊ 'ရွှေ့ပြောင်းကျက်စားသောရေပျော်ငှက်များနှင့် ၎င်းတို့၏ နေရင်းဒေသများ' ဟူသော ဝေါဟာရအဓိပ္ပါယ်များနှင့် လူသားတို့၏ စားဝတ်နေရေးသည် ၎င်းတို့အပေါ် မည်သို့မှီတည်နေကြောင်းကို နားလည်သဘောပေါက်ကြပါသည်။</p>	<ul style="list-style-type: none"> • Gov FP များသည် ၎င်းတို့နိုင်ငံ၏ ရုံးသုံး ဘာသာစကားဖြင့် ဖော်ပြထားသော အင်တာနက်စာမျက်နှာများ လွှင့်တင်နိုင်ရေး စီမံ ဆောင်ရွက်ရမည်။ • မီဒီယာများမှလည်း ရွှေ့ပြောင်း ရေပျော်ငှက်များနှင့် EAAFဆိုင်ရာ ရုပ်သံအစီအစဉ်များကို ထုတ်လွှင့်ရမည်။ • SM များ/ VCM များသည် ဒေသခံများအတွက် CEPA လုပ်ငန်းများကို ဆောင်ရွက်ရမည်။ 	<p>EAAFP ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်သော အဖွဲ့ဝင်နိုင်ငံများ၏ ဘာသာစကားဖြင့် ရေးသားထားသော အင်တာနက်စာမျက်နှာ အရေအတွက်</p> <p>ရုပ်သံအစီအစဉ် ထုတ်လွှင့်သည့် အရေအတွက်</p> <p>ဆောင်ရွက်ပြီးစီးသော လုပ်ငန်းများ အရေအတွက်</p>
	<p>FNS မန်နေဂျာ/ အုပ်ချုပ်ရေးမှူး၏ အကူအညီဖြင့် FNS အနီးပတ်ဝန်းကျင်တွင် နေထိုင်သော နိုင်ငံသားများကို FNS တွင် ပါဝင်လာစေရန် နှင့် EAAFP ချန်ပီယံများ ဖြစ်လာစေရန် အားပေးတိုက်တွန်းသည်။</p>	<ul style="list-style-type: none"> • SMများ/VCM များသည် EAAF နှင့် EAAFP တို့တွင် နိုင်ငံသားများမှ ကြီးကြပ်သူအဖြစ် ပါဝင်လာစေရန် ဆန်းသစ်သော နည်းလမ်းများကို ရှာဖွေ ဖော်ထုတ်ရမည်။ • SMများ/VCM များသည် နိုင်ငံသားများအား FNS ၏ ချန်ပီယံများ ဖြစ်လာစေရန် 	<p>FNS အား ကာကွယ်ရေးအတွက် ထောက်ခံသူများဖြစ်လာစေရန် ဖွဲ့စည်းခဲ့သည့် နိုင်ငံသားအဖွဲ့များ အရေအတွက်</p>



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
		လေ့ကျင့်ပေးရမည်။	
အင်္ဂလိပ်ဘာသာစကားပြောသူ နိုင်ငံသားများ	EAAF ကွန်ယက်အတွင်း ကျရောက်သောနိုင်ငံ များရှိ နိုင်ငံသားများသည် စာရွက်စာတမ်း များ၊ အထောက်အကူပြု ပစ္စည်းများနှင့် သ တင်းအကြောင်းအရာများကို ဆန္ဒ အလျောက် အခမဲ့ဘာသာပြန်ဆို၍ အချက် အလက် မျှဝေရာတွင် အကူအညီပေးသည်။	<ul style="list-style-type: none"> • အတွင်းရေးမှူးရုံး နှင့် SMများ/VCM များသည် ဆန္ဒအလျောက် အခမဲ့ ဘာသာပြန်ဆိုခြင်းအတွက် အစီအမံများ ချမှတ်ရန် အတူတကွ လုပ်ဆောင်ရမည်။ 	
အနုပညာရှင်များနှင့် ဖျော်ဖြေတင်ဆက်သူများ	အနုပညာရှင်များသည် EAAF နှင့် FNS နယ် မြေများတွင် ပြည်သူ လူထုမှ စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရေး ရုပ်ရှင်၊ မှတ်တမ်းတင် ရုပ်ရှင်များ၊ ကာတွန်းများ၊ အနုပညာပြပွဲများကဲ့သို့သော EAAF နှင့် FNS ဆိုင်ရာ အနုပညာ လက်ရာများ ဖန်တီးထုတ် လုပ်ရန် အခွင့်အလမ်းများ ရရှိသည်။	<ul style="list-style-type: none"> • ပြည်တွင်း အနုပညာရှင်များမှ EAAF ဆိုင်ရာ အကြောင်းအရာများနှင့် ပတ် သတ်သည့် အနုပညာလက်ရာများ၊ ဖျော် ဖြေရေးနှင့် ရုပ်ရှင်ဇာတ်လမ်းများ ဖန်တီး ထုတ်လုပ်နိုင်ရန် SMများ/VCM များမှ တိုက်တွန်းရမည်။ 	EAAF နှင့် EAAFP အကြောင်းအရာ များနှင့်ပတ်သက်၍ ဖန်တီးထားသော လွယ်ကူရှင်းလင်းစွာ ကြည့်ရှု ခံစား နိုင်သည့် အထောက် အကူပြု ပစ္စည်း များအရေအတွက်
ဒေသခံ/ဌာနေတိုင်းရင်းသားများ	FNS အနီးပတ်ဝန်းကျင်တွင် နေထိုင်ပြီး ၎င်း ၏ သဘာဝရင်းမြစ်များအား သုံးစွဲသော ဒေသ ခံ/ ရှေးလူမျိုးများ/ ဌာနေတိုင်းရင်းသား များ	<ul style="list-style-type: none"> • SMများ/VCM များသည် ဒေသခံ/ ဌာနေ တိုင်းရင်းသားများ၏ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပေးပြီး နယ်မြေ 	ဒေသခံ/ ရှေးလူမျိုးများ/ ဌာနေ တိုင်းရင်းသားများနှင့် ပူးပေါင်း ဆောင်ရွက်သော FNS အရေအတွက်



ရည်မှန်းချက် အဆင့်များနှင့် အသေးစိတ်ဖော်ပြချက်များ	အောင်မြင်နိုင်သည့် အခြေအနေများ	အောင်မြင်မည့်အခြေအနေများ ရရှိစေရေး ထောက်ပံ့ပေးသည့် CEPA လုပ်ငန်း များနှင့် အဓိက အကောင်အထည်ဖော် ဆောင်ရွက်သူများ	အောင်မြင်မှုဆိုင်ရာ အဓိက ညွှန်းကိန်းများ
	သည် FNS အဖြစ် သတ်မှတ်ခံရရေးနှင့် အုပ်ချုပ်လုပ်ကိုင်မှုတို့တွင် ပူးပေါင်းပါဝင် လုပ်ဆောင်ကြပါသည်။	<p>စီမံအုပ်ချုပ်ရာတွင် ၎င်းတို့ တက်ကြွစွာ ပါဝင်လာစေရေး အခွင့်အလမ်းများ ထောက်ပံ့ပေးရမည်။</p> <ul style="list-style-type: none"> • SMများ ၊ INGO များသည် FNS အထောက်အကူပြုပစ္စည်းများတွင် ဒေသခံ၊ ဌာနတိုင်းရင်းသားများ၏ ရိုးရာ အလေ့အထ၊ ပုံပြင်များနှင့် ဘာသာစကားများကို ထည့်သွင်းအသုံးပြုနိုင်ရေး ဒေသခံ/ ဌာနတိုင်းရင်းသားများနှင့် အတူ ပူးပေါင်းဆောင်ရွက်ရမည်။ 	FNS နှင့်ဆက်စပ်သော အထောက်အကူပြုပစ္စည်းများတွင် ထည့်သွင်းအသုံးပြုသည့် ဒေသခံ/ ဌာနတိုင်းရင်းသားများ၏ ရိုးရာ ဓလေ့များနှင့် ဘာသာစကား အရေအတွက်
၁၁။ EAAF CEPA လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော်သူများ	CEPA လုပ်ငန်းစီမံချက်ကို ငှက်ပျံသန်းရာလမ်းကြောင်းတစ်လျှောက်ရှိ အဆင့် အားလုံးတွင် အကောင်အထည်ဖော်ရန် လုံလောက်သော ငွေကြေးအထောက်အပံ့ ရရှိသည်။	<ul style="list-style-type: none"> • CEPA အကောင်အထည်ဖော် ဆောင်ရွက်သူများသည် စီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံချက်ပါ လုပ်ငန်းများအနက် ဆောင်ရွက်သင့်သော လုပ်ငန်းများအား သတ်မှတ်ရန်နှင့် ဦးစားပေးရေး ရွေးချယ်ရန်၊ လိုအပ်သော ရန်ပုံငွေရရှိစေရေး သေချာစေရန် လုပ်ဆောင်ရမည်။ 	CEPA လုပ်ငန်းစီမံချက်၏ အဓိက လုပ်ငန်းများကို အကောင်အထည်ဖော်ခဲ့သည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များအစည်းအဝေး



အတိုကောက်စကားလုံးများနှင့် အကျဉ်းချုပ်စကားလုံးများ

CEPA	ပြည်သူ့လူထုနှင့် ဆက်သွယ်ခြင်း၊ အသိပညာပေးခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်စေခြင်း၊ သိမြင်နိုးကြားစေခြင်း (Communication, Education, Participation and Awareness)
EAAF	အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း (East Asian-Australasian Flyway)
EAAFP	အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းဆိုင်ရာ မိတ်ဖက်အဖွဲ့ (East Asian-Australasian Flyway Partnership)
FP	အဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ရှိပုဂ္ဂိုလ် (Focal Point)
FNS	ငှက်ပျံသန်းရာလမ်းကြောင်းဆိုင်ရာ ကွန်ယက်နယ်မြေ (Flyway Network Site)
FSN	ငှက်ပျံသန်းရာလမ်းကြောင်း နယ်မြေများ ကွန်ယက် (Flyway Site Network)
IGO	အပြည်ပြည်ဆိုင်ရာ အစိုးရများ အဖွဲ့အစည်း (Intergovernmental Organization)
INGO	အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း (International Non-Governmental Organization)
NBSAP	နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (National Biodiversity Strategy and Action Plan)
NGO	အစိုးရမဟုတ်သောအဖွဲ့အစည်း (Non-Governmental Organization)
SM	နယ်မြေတာဝန်ခံ (Site Manager)
TF	လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့ (Task Force)
TOT	ဆရာဖြစ်သင်တန်း (Training of trainers/ teachers)
VCM	ပညာပေးပြခန်းတာဝန်ခံ (Visitor Centre Manager)
WG	လုပ်ငန်းအဖွဲ့ (Working Group)
WLI	နိုင်ငံတကာ ရေဝပ်ဒေသများ ချိတ်ဆက်မှုအဖွဲ့အစည်း (Wetland Link International)



၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ကျန်းမြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒဿမအကြိမ်မြောက် မိတ်ဖက်အဖွဲ့များအစည်းအဝေး

WMBD ကမ္ဘာ့ဆောင်းခိုငှက်များနေ့ (World Migratory Bird Day)

WWD ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day)